

ဗုဒ္ဓဝင်အူဂါနီခိုမြှန်ကျောက်စာတော့လာချက်

ဥမ္မာခံ^{*}

စာတမ်းအကျဉ်း

ဤစာတမ်းသည် ဆရာကြီး ဒေါက်တာသန်းထွန်း စုဆောင်းတည်းဖြတ် ထားသော နှောင်းတွေ့ကျောက်စာများစာအုပ်မှ ကျောက်စာတစ်ချပ်ကို လေ့လာ ထားခြင်း ဖြစ်သည်။ မွန်ဘာသာဖြင့် ရေးထိုးထားသော ပုဂံခေတ်ကျောက်စာ တစ်ချပ် ဖြစ်သည်။ အလှူမှတ်တမ်းတင် ကျောက်စာတစ်ချပ်လည်း ဖြစ်သည်။ ဤစာတမ်းတွင် နှောင်းတွေ့ကျောက်စာများမှ စကားလုံးအချို့နှင့် စာတမ်းရှင်း၏ အယူအဆအရ ကွဲလွှဲနေသော စကားလုံးအချို့ကို နှိုင်းယှဉ် တင်ပြထားခြင်း ဖြစ်သည်။ ထို့နောက် ကျောက်စာကို အကွဲရာလှယ်ပြီး မြန်မာပြန်ထား ပါသည်။

သေးချက်စကားလုံးများ - အကွဲရာ၊ အကရာလှယ်၊ ကျောက်စာမင်ကူး၊ စပ်ထိုး

နိဒါန်း

ဤကျောက်စာသည် ဆရာကြီး ဒေါက်တာသန်းထွန်း စုဆောင်းတည်းဖြတ် ထားသော နှောင်းတွေ့ကျောက်စာများစာအုပ်မှ ကျောက်စာတစ်ချပ် ဖြစ်သည်။ ဤကျောက်စာကို ပုဂံ၊ မြင်းကပါရွာအနီး ပုဂံကုန်းအမှတ် ၁၂၁၆ တွင် တွေ့ရပြီး ယခုအခါ အမျိုးသားပြတိက်တွင် ရှိသည်။ စာတမ်းရှင်အနေဖြင့် နှောင်းတွေ့ကျောက်စာများစာအုပ်မှ ကန်ကျက်ကလိုည်သူကြီးကျောက်စာကို ရွှေးချယ်၍ သုတေသနပြုခဲ့ခြင်းမှာ ထိုကျောက်စာသည် မွန်၊ ပါဋ္ဌာ၊ မြန်မာ ဘာသာသုံးမျိုးဖြင့် ရေးထိုးထားသဖြင့် ထူးခြားသည်ဟု ယူဆ၍ လေ့လာရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုကျောက်စာကို လေ့လာရင်း အကွဲရာလှယ်ထားသော စကားလုံးအချို့ကို သံသယ ဝင်မိသဖြင့် မင်ကူးနှင့်တိက်၍ စစ်ဆေးမိပါသည်။ ထိုအခါ ကျောက်စာမင်ကူးနှင့် အကွဲရာလှယ်ထားမှုအချို့၊ ကွဲလွှဲနေသည်ကို တွေ့သည်။ ထိုအချက်ကို အခြေခံ၍ ဤစာတမ်းတွင် နှောင်းတွေ့ကျောက်စာများစာအုပ်မှ စကားလုံးအချို့နှင့် စာတမ်းရှင်း၏ ယူဆချက်အရ ကွဲလွှဲနေသော စကားလုံးအချို့ကို တင်ပြထားပါသည်။ ကျောက်စာမင်ကူးကို ဖတ်ရှု၍ ကွဲလွှဲနေသော စကားလုံးအချို့ကို မွန်ဘာသာစကား၊ မွန်သွေး၊ မွန်အဘိဓာန်များနှင့် ညိုနိုင်းကိုးကား၍ တင်ပြထားခြင်း ဖြစ်ပါသည်။

* ဒေါက်တာ၊ ကထိက၊ မြန်မာစာဌာန၊ ရန်ကုန်တ္ထားသို့၍

၁။ ကျောက်စာအမည်

ဤကျောက်စာကို ဆရာတိုး ဒေါက်တာသန်းထွန်း စုဆောင်းတည်းဖြတ်ထားသော နောင်းတွေ ကျောက်စာများစာအပ်တွင် ကန်ကျက်ကလိုည်သူကြီးကျောက်စာဟု အမည်ပေးထားသည်။ ကျောက်စာကို လေ့လာကြည့်သောအခါ ကျောက်စာတွင် အလှူမှတ်တမ်းနှစ်ခုကို မတူသော ဘာသာစကား သုံးမျိုးဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ရေးထိုးထားသော ခန့်စုံလည်း မတူပေ။ မူလထိုးကျောက်စာများ မွန်ဘာသာဖြင့် ရေးထိုးထားသော အလှူမှတ်တမ်းတင်ကျောက်စာ တစ်ချပ်ဖြစ်သည်။ ကျောက်စာတွင် မျက်နှာဘက်နှင့် ကျောဘက်ဟု နှစ်ဖက်ပါသည်ကို တွေ့ရသည်။ နှစ်ဖက်လုံးတွင် အလှူရှင်တစ်ဦးတည်းက သူ၏အလှူကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ မွန်ဘာသာဖြင့် ရေးထိုးမှတ်တမ်းတင်ထားသော ကျောက်စာများ သဏ္ဌာရာ၏ ၄၉၁ တွင် ပြုခဲ့သော အလှူကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျောက်စာမျက်နှာဘက် ကြောင်းရေ ၁ - ၃ တွင် “ကာလ သကရာစ် ၄၉၁ ဧယ် ကာလ သွာ် တိလီအ်ပေါ်ယ သီတိဘဝနာဒီတူပဝရဓမ္မရာ၏ ကတ္တိက သံဝဇ္ဇာရ် ၅ စီဝေက ကိန္ဒြာ မိသ တေယာ” ဟု တွေ့ရသည်။ ထို့ပြင် ကြောင်းရေ ၄-၅ တွင် “စုမင်္ဂီဒီ မသူလ် လာရ်လိုက် တွောအ် ရတနာ ပေါအ် ဂိုလီလိုင် ဗိုက် ဧယ် ကိုလ် ဟန်ပေါအ် ဓယ်” ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ အဆုံးတွင် ပါဉ္မာဘသာဖြင့် ဆုတောင်းစာကို ရေးထိုးထားသည်။ မြန်မာဘသာဖြင့် ရေးထိုးထားသော အလှူမှတ်တမ်းမှာ သဏ္ဌာရာ၏ ၅၈၆ တွင် ပြုသောအလှူကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျောက်စာကျောဘက် ကြောင်းရေ ၁၈- ၂၀ တွင် “သကရာစ် ၅၈၆ ခ ၄ ကြော် သံဝအိန္ဒာနှစ် မွယ်တာလဆန် ၃ ရက် တန်ငါးလာနိယ်အာ ကန်ကျက်ကလိုည်သူကြီး ပုရှာလှူသော” ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ သဏ္ဌာရာ၏ ၄၉၁ တွင် မွန်ဘာသာဖြင့် ရေးထိုးထားသော အလှူမှတ်တမ်းသည် မူလထိုး ကျောက်စာတစ်ချပ် ဖြစ်ပြီး ကျောဘက်မှ အလှူမှတ်တမ်းမှာ သဏ္ဌာရာ၏ ၅၈၆ တွင် ရေးထိုးသော စပ်ထိုးကျောက်စာတစ်ချပ် ဖြစ်သည်။ ထို့ကြောင့် စာတမ်းရှင် အနေဖြင့် ဤကျောက်စာအမည်ကို မူလထိုးဖြစ်သော မွန်ဘာသာဖြင့် ရေးထိုးထားသော မျက်နှာဘက်မှ အလှူရှင်အမည်ကို အစွဲပြု၍ စုမင်္ဂီဒီဒေါ်ကျောက်စာဟု အမည်ပေးထားပါသည်။ ဆရာတိုး ဒေါက်တာသန်းထွန်းကမူ မြန်မာဘသာဖြင့် ရေးထိုးထားသော စပ်ထိုးကျောက်စာမှ အလှူရှင်၏အမည်ကိုယူ၍ “ကန်ကျက် ကလိုည်သူကြီးကျောက်စာ”ဟု အမည်ပေးထားခြင်း ဖြစ်မည်။

၂။ ကျောက်စာရေးထိုးသောခေတ်

ကျောက်စာ၏ မျက်နှာဘက် ကြောင်းရေ (၁)တွင် “ကာလ် သကရာ၏ ငြော ဉောယ် ကာလ် သွေသ် တို့၏အံပေါ်ယူ ထိုးတို့ဘာဝရှုမွှေရာ၏ ကတ္တိက သံဝဖွှေ့ရှု ၅ စီဝေက် ကို၏ မိုးမိုးတွေယ်” ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ ထိုးကြောင့် ကျောက်စာရေးထိုးချိန်၊ အလှူပြချိန်သည် သဏ္ဌာရာ၏ ငြော ခုနှစ် ဖြစ်သည်။ ဦးကုလားမဟာရာဝင်ကြီးတွင် ငြော ၄၅၀ မှ ၅၂၀ ထိုးသည် လည်းကောင်း၊ မှန်နှစ်းရာဝင်တွင် ငြော ၄၇၄ မှ ၅၂၉ ထိုးသည် လည်းကောင်း၊ အတာတော်ပုံရာဝင်တွင် ငြော ၅၇၃ မှ ၅၂၉ ထိုးသည် လည်းကောင်း၊ အလောင်းစည်သူမင်း နှစ်းတက်နှစ် ဖြစ်သည်ဟု ဖော်ပြထားသည်။ ဦးကုလားရာဝင်အရ ဖြစ်စေ၊ မှန်နှစ်းရာဝင်အရ ဖြစ်စေ၊ အတာတော်ပုံရာဝင်အရဖြစ်စေ သဏ္ဌာရာ၏ ငြော သည် အလောင်းစည်သူမင်း လက်ထက်တွင်ဖြစ်၍ ဤကျောက်စာရေးထိုးချိန်သည် ပုဂံခေတ်၊ အလောင်းစည်သူမင်း လက်ထက်ဟု ဆိုနိုင်သည်။ ခေတ်ပြု၍ကျောက်စာတစ်ချပ် ဖြစ်သည်။

၃။ ကျောက်စာပါအကြောင်းအရာ

ဤကျောက်စာသည် အလှူမှတ်တမ်းတင် ကျောက်စာတစ်ချပ် ဖြစ်သည်။ အလှူရှင်နှစ်ဦး၏ အလှူကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အလှူပြချိန် မတူပေ။ အလှူရှင် ကန်ကျက်ကလိုည်သူကြီးက သဏ္ဌာရာ၏ ၅၈၆ တွင် ပြသောအလှူကို မူလထိုးကျောက်စာ၏ ကျောဘက် လွတ်နေသောနေရာတွင် ဆက်၍ မှတ်တမ်းတင် ထားခြင်း ဖြစ်သည်။ သဏ္ဌာရာ၏ ငြော တွင် အလှူပြသော အလှူရှင်မှာ ပုဂံမိဖူရား တစ်ပါးဖြစ်သည်ဟု ယူဆရသည်။ အလှူရှင်သည် သူ၏ရှုံးရားတွင် လှူသော ကျွန်စာရင်းကို တိတိကျကျ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျွန်လှူရာတွင် ပုဂံခေတ် အလှူရှင်များ၏ ထုံးစံ ကျွန်များကို ခွဲဝေလှူဒါန်းလေ့ ရှိသည့်အတိုင်း အလှူရှင်သည်လည်း သူလှူသောကျွန်များကို ရှုအတွက် လှူသော ကျွန်စာရင်း၊ ထွန်ယက်စိုက်ပျိုးရန်အတွက် လှူသော ကျွန်စာရင်း စသည်ဖြင့် ခွဲဝေလှူဒါန်းပြီး စာရင်းတိတိကျကျဖြင့် မှတ်တမ်းတင်ကျောက်စာ ရေးထိုးထားခြင်း ဖြစ်သည်။ ကျွန် စာရင်းကို ဖော်ပြပြီးနောက် အလှူရှင်သည် သူ၏အရှင်သင်များ ဖြစ်သော ကျွန်စစ်သားမင်းကြီးနှင့် အလောင်းစည်သူမင်းကြီးတို့ကို ဆုတောင်း အမျှဝေ ထားသည်။ ထိုးနောက်မှ အလှူရှင်သေပြီးနောက် ဖြစ်လိုသော ဆုတောင်းများကို ဖော်ပြထားသည်။ အလှူရှင်သည် မိမိအလှူကို မှတ်တမ်းတင်ရာတွင် ဆုတောင်း၊ အမျှဝေတို့ကို မွန်ဘာသာဖြင့်သာမက ပါဋ္ဌာသာဖြင့်ပါ ရေးထိုးထားသည်ကို တွေ့ရသည်။


သတ္တရာ၏ ၅၈၆ တွင် လူ၏သော အလုပြရှင် ကန်ကျက်ကလိုည်သူကြီးကလည်း ဘုရားလူ၏သော ကျွန်စာရင်းကို မှတ်တမ်းအဖြစ် ရေးထိုးထားခြင်း ဖြစ်သည်။ ကန်ကျက်ကလိုည်သူကြီးကျောက်စာတွင် အလုပြချိန်နှင့် ကျွန်စာရင်းသာ ရေးထိုးထားသည်။ ဆုတောင်း၊ ကျွန်စာ၊ အမျှဝေတို့ မပါပေ။ မူလ မွန်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာ၏ နေရာလွတ်တွင် စပ်ထိုးထားသော စပ်ထိုးကျောက်စာတစ်ချပ် ဖြစ်သည်။ မူရင်းကျောက်စာနှင့် ဆက်စပ်မှ မရှိပေ။

၄။ ပေါ်ဟာရမြေလူလာချက်

ကျောက်စာသည် မျက်နှာဘက်နှင့် ကျောဘက်ဟု နှစ်မျက်နာ ပါသည်။ မျက်နှာဘက်တွင် ၂၈ ကြောင်း၊ ကျောဘက်တွင် ၃၂ ကြောင်း ရေးထိုးထားသည်။ မျက်နှာဖက် ၂၈ ကြောင်းနှင့် ကျောဘက် ကြောင်းရေ ၁၇ ထိုသည် သတ္တရာ၏ ၄၉၁ တွင် ပြုသော အလုပြကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ မျက်နှာဘက် ကြောင်းရေ ၁ မှ ၂၈ ထိန့် ကျောဘက် ကြောင်းရေ ၁ မှ ၂၈ ကြောင်းရေ ၁၄ ထိကို မွန်ဘာသာဖြင့် လည်းကောင်း၊ ကြောင်းရေ ၁၅ မှ ၁၇ ထိကို ပါဌိုဘာသာဖြင့် လည်းကောင်း ရေးထိုးထားခြင်း ဖြစ်သည်။ ကျွန်ကြောင်းရေ ၁၈ မှ ၃၂ ထိုသည် သတ္တရာ၏ ၅၈၆ တွင် တွင် အလုပြသော ကန်ကျက်ကလိုည်သူကြီး၏ အလုပြကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ မြန်မာဘာသာဖြင့် ရေးထိုးထားခြင်း ဖြစ်သည်။ ဤစာတမ်းတွင် မျက်နှာဘက် ကြောင်းရေ ၂၈ ကြောင်း မှ စကားလုံးများကို အဓိက လွှဲလာထားခြင်း ဖြစ်ပါသည်။ ထို့နောက်မှ မျက်နှာဘက် ကြောင်းရေ ၂၈ ကြောင်းကို အကွာရာလှယ်ပြီး ဘာသာပြန်ထားပါသည်။

၄၁။ တိုလ၏

နှောင်းတွေ့	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
တိုလီ၏	တိုလီ၏	အရှင်	၁-၂၊ ကျော- ၁၊ ၂၊ ၃



တိုလီ၏ (ကရ ၁-၂)



တိလအဲ (ကရ ကျော ၁)

တိလအဲ = lord, owner[°]

“ချော် ကာလ် သွာသ် တိလအဲပေါ်ယ် ဉီဏ်ဘဝနာဒီတူ ပဝရဓမ္မရာ၏” (ကရ။ ၁-၂)

“ချော် ကာလ် သွာသ် တိလအဲပေါ်ယ် ဉီဏ်ဘဝနာဒီတူ ပဝရဓမ္မရာ၏” (စာတမ်းရှင်ယူဆချက်)

“ငါတို့အရှင် ဉီဏ်ဘဝနာဒီတူပဝရဓမ္မရာ၏မင်း ချမ်းသာချိန်” (အမိပ္ပါယ်)

“တိလအဲ ဧယ် သိုင် ဉီဏ်ဘဝနာဒီတူဓမ္မရာ၏ က တိလအဲ ဧယ် ပဝရဓမ္မရာ၏” (ကရ။ ကျော်-၄)

“တိလအဲ ဧယ် သိုင် ဉီဏ်ဘဝနာဒီတူဓမ္မရာ၏ က တိလအဲ ဧယ် ပဝရဓမ္မရာ၏” (စာတမ်းရှင်ယူဆချက်)

“ငါတို့အရှင် ဉီဏ်ဘဝနာဒီတူမေရာမောင်းနှင့် ငါတို့အရှင် ပဝရ ဓမ္မရာ၏မင်း” (အမိပ္ပါယ်)

တိလအဲ ဟူသော စကားလုံးကို ဤကျောက်စာ၏ မျက်နှာဘက် ကြောင်းရေ ၁၊ ကျောဘက်ကြောင်းရေ ၁၊ ၂၊ ၃ တို့တွင် တွေ့ရသည်။ နောင်းတွေ့ကျောက်စာများ စာအုပ်တွင် မျက်နှာဘက်ကြောင်းရေ ၁ နှင့် ကျောဘက် ကြောင်းရေ ၂ တို့တွင် အပေါ်မှ ၅ မပါသော်လည်း ကျောဘက် ကြောင်းရေ ၁ နှင့် ၂ တို့တွင် တိလအဲ ဟု တွေ့ရသည်။

နောင်းတွေ့	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
၅	၅	၅	၃



၅ စီဝေက် ကိန္ဒု မိသု (ကရ-၃)

စီဝေက် = Day of moon's waning period^၁

ကိန္ဒု = moon, month^၂

“ကတ္ထိက သံဝါးရှု စီဝေက် ကိန္ဒု မိသု တွေယ်”
(ကရ။ ၃-၄)

“ကတ္ထိကသံဝါးရှု ၅ စီဝေက် ကိန္ဒု မိသု တွေယ်”
(စာတမ်းရှင်ယူဆချက်)

“ကတ္ထိကသံဝါးရှုရှုနှစ် နယ်နှစ်လဆုတ် ၅ ရက်” (အဓိပ္ပာယ်)

ကျိုက်ဖျင်ကူဘုရား ခေါင်းလောင်းစာတွင် “မဲ စဝေက်” “လဆုတ်တစ်ရက်” ဟု တွေ့ရသည်။ ကျိုက်ဖျင်ကူခေါင်းလောင်းစာတွင် “စဝေက်” ရှေ့တွင် မဲ = တစ် ဟူသော ကိန်းကဏ္ဍားကို တွေ့ရသည်။ ထိုအကွဲရာပုံသည် ဦးသာမြှတ်၏ မြန်မာ အကွဲရာစာအုပ်မှ ၅ နှင့်လည်း တူသည်ကို တွေ့ရသည်။ ထိုကြောင့် နောင်းတွေ့ ကျောက်စာများမှ “ရာ”ကို အကွဲရာပုံအရသော လည်းကောင်း၊ မွန်ဘာသာရေးသားပုံ အရလည်းကောင်း “၅” ဟု ယူဆပါသည်။ ထိုအကွဲရာပုံကို မျက်နှာဘက် ကြောင်းရေ ၁၆ တွင်လည်း တွေ့ရသည်။



၅၀ ဗုံး (ကရ- ၁၆)

^၁ Shorto, 1971, 102.

^၂ Shorto, 1971, 38.

ထိအက္ခရာကို နှောင်းတွေ့ကျောက်စာများစာအပ်တွင် “ဂ” ဟု အက္ခရာလယ် ထားသည်ကို တွေ့ရသည်။ စာတမ်းရှင်အနေဖြင့် ဉ်အက္ခရာကို “၅” ဟု ယူဆ ပါသည်။ ကြောင်းရေ ၃ ရီ အက္ခရာပုံနှင့် ကြောင်းရေ ၁၆ ရီ အက္ခရာပုံတို့ တူသည်ကို တွေ့ရသည်။

၄၃။ ဥက္ကရသာဓနကျေတ်

နှောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အမိပ္ပါယ်	ကြောင်းရေ
ဥက္ကရသာဓနကျေတ်	ဥက္ကရသာဓနက္ခာတ်	ဥက္ကရသာဓနက္ခာတ်	၃-၄



နက္ခတ်(ကရ ၄)



နက္ခတ်(ကရ ၁၉(စောလူ:))

နက္ခတ် = lunar mansion, one of 28 into which the part of the heavens traversed^၁

“ဥက္ကရသာဓန နက္ခတ်” (ကရ။ ၃-၄)


“ဥက္ကရသာဓန နက္ခတ်” (စာတမ်းရှင်ယူဆချက်)

“ဥက္ကရသာဓန နက္ခတ်” (အမိပ္ပါယ်)

၄၄။ ဂိုလ်င်

နှောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အမိပ္ပါယ်	ကြောင်းရေ
ဂိုလ်င်	ဂိုလ်င်	အရေအတွက်၊ စာရင်း	၅
ဂိုလ်လိုင်	ဂိုလ်လိုင်		၁၉

^၁ Shorto, 1971, 210.



ဂိဏ္ဍာင်(ကရ ၅)

ဂိဏ္ဍာင် = Quantity, number, amount^၁

“ဂိဏ္ဍာင်ခိုက် မ ဖယ် ကိုလ် ဟန် ရေးပါယ် ဖယ်” (ကရ။ ၅)

“ဂိဏ္ဍာင်ခိုက် မ ဖယ် ကိုလ် ဟန် ရေးပါယ် ဖယ်”
(စာတမ်းရှင်ယူဆချက်)

“ငါ့ရူတွင် ငါပေးသော ကျွန်စာရင်း” (အမိပ္ပါယ်)

ထိုစကားလုံးကို ကြောင်းရော ၁၉ တွင်လည်း တွေ့ရသည်။ ကြောင်းရော ၁၉ တွင် ဂိရိလင် ဟု တွေ့ရသည်။ -ရု ကို ခွဲရေးထားခြင်း ဖြစ်သည်။ နောင်းတွေ၊ ကျောက်စာများစာအုပ်တွင် ဂိရိလိုရု ဟု အကွဲရာလှယ်ထားသည်။



ဂိရိလောင်(ကရ ၁၉)

“တေအာ် ဂိရိလရု ခိုက် မ ဖယ် ဗုလ=” (ကရ။ ၁၉)

“တေအာ် ဂိရိလင် ခိုက် မ ဖယ် ဗုလး” (စာတမ်းရှင်ယူဆချက်)

“ဤ ငါစွာတ်(လူ။)သောကျွန်စာရင်း” (အမိပ္ပါယ်)

ဤဝါကျမှ ခိုက်သည် ခိုက်(ကျွန်) ဖြစ်သည်။ ကျောက်စာရေးထိုးချိန်ကသော် လည်းကောင်း နောက်ပိုင်းတွင်သော်လည်းကောင်း ကျောက်သားပွဲသွားခြင်းဖြစ်မည်ဟု ထင်ပါသည်။ ကျောက်စာဖတ်ရာတွင် အမြင်အတိုင်း ဖတ်ရသောကြောင့် ဆရာကြီးက အမြင်အတိုင်း အကွဲရာလှယ်ထားခြင်း ဖြစ်မည်။ စာတမ်းရှင်ကမူ မွန်ဘာသာစကား

^၁ Haliday, 1955, 102.

နှင့်ချိန်ထိုး၍ အမိပ္ပါယ်ကောက်ယူထားခြင်း ဖြစ်ပါသည်။ ဗလ=မှ “=” မှာ “：“ သက်တ ဖြစ်သည်။ နှောင်းတွေကျောက်စာများစာအပ်တွင် ထို “：“” သက်တကို “=” နှင့်သာ ဖလှယ်ထားသည်ကို တွေ့ရသည်။

၄၅။ ဦးက်

နှောင်းတွေး	စာတမ်းရှင်ယူဆချက်	အမိပ္ပါယ်	ကြောင်းရေ
ဦးကို	ဦးက်	ကျွန်	၅



ဦးက်(ကရ၅)



ဦးက်(ကရ၉)

ဦးက် = slave[°]

“ဂိုလောင် ဦးကို မ ဇယ် ကိုလ် ဟန် ဂေါ်ယ် ဇယ်” (ကရ၅။၅)

“ဂိုဇော် ဦးက် မ ဇယ် ကိုလ် ဟန် ဂေါ်ယ် ဇယ်”

(စာတမ်းရှင်ယူဆချက်)

“ငါ ရတွင် ငါပေး(လူ။)သော ကျွန်စာရင်း” (အမိပ္ပါယ်)

ဦးက်(ကျွန်) ဟူသောစကားလုံးကို များစွာတွေ့ရသည်။ ဤစာကြောင်းတွင်သာ ဦးကို ဖြစ်၍ ကျွန်စာကြောင်းများတွင် ဦးက် ဟုသာ တွေ့ရသည်။ ကျောက်စာ ရေးထွင်းချိန်က ကျောက်သားပဲသွားခြင်း ဖြစ်နိုင်ပါသည်။ ဆရာကြီးက အမြင်အတိုင်း လှယ်ထားခြင်း ဖြစ်မည်။

၄၆။ ကိုနှံနှံ

နှောင်းတွေး	စာတမ်းရှင်ယူဆချက်	အမိပ္ပါယ်	ကြောင်းရေ
နှောင်းတွေး	စာတမ်းရှင်ယူဆချက်	အမိပ္ပါယ်	ကြောင်းရေ

[°] Haliday, 1955, 176.

ကိန္ဒုန်	ကိန္ဒုရု	ဇနီး၊ မယား	၆
----------	----------	------------	---



ကိန္ဒုန် ဉေး (ကရ ၆)



ကိန္ဒုန် ဉေး (ကရ ၇)

ကိန္ဒုရု = wife^၁ဉေး = he, she, it, they^၂

“ကိန္ဒုန် ဉေး” (ကရ။ ၆)

“ကိန္ဒုရု ဉေး” (စာတမ်းရှင်ယူဆချက်)

“သင်းဇနီး၊ သင်းမယား” (အဓိပ္ပာယ်)

ကြောင်းရေ ၇ တွင် ကိန္ဒုရု ဟု လူယ်ထားသည်ကို တွေ့ရသည်။ “ဉေး” မှ “=” သည် “：“ ဖြစ်သည်။ ဤ “：“ သက်တကို နှောင်းတွေ့ကျောက်စာများ စာအုပ်တွင် “=” ဟုသာ ဖော်ပြထားသည်ကို တွေ့ရသည်။

၄၅။ ဓား=

နှောင်းတွေ့။	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ဓား=	ဉေး	သူ၊ သင်း	၆၊ ၇၊ ၈၊ ၁၈၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃

^၁ Shorto, 1971, 39.^၂ Shorto, 1971, 137.

ကိန္ဒိန် ဧေး(ကရ ၆)

ကောန် ဧေး(ကရ ၇)

ဧေး= he, she, it, they^၁

“ကိန္ဒိန် ဧေး” (ကရ။၆)

“ကိန္ဒိရုံ ဧေး” (စာတမ်းရှင်ယူဆချက်)

“သင်းနေ့၊ သင်းမယား” (အဓိပ္ပာယ်)

ကောန် ဧေး = (ကရ- ၆၊ ၇၊ ၈၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃)၊ စောင်ဧေး=(ကရ- ၁၈)
တို့တွင် ဧေး ဟု တွေ့ရသည်။ ကောန် ဧေး= သင်းသား၊ စောင် ဧေး= သင်းမြေး ဟု
ဧေး ဖြစ်သည်။ “：“ ဖြစ်သည် “=” မဟုတ်ပါ။

၄၈။ မြောဝ်

နှောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
မြောဝ်	မြောဝ်	မိန်းမ၊ အမျိုးသမီး	၆



ကောန် ဧေး မြောဝ် စနုမာရုပိဏ်

မြောဝ် = woman, female^၂

“ကောန်ဧေး မြောဝ် စနုမာရုပိဏ်” (ကရ။၆)

“ကောန်ဧေး မြောဝ် စနုမာရုပိဏ်” (စာတမ်းရှင်ယူဆချက်)

“သင်း၏သမီး စနုမာရုပိဏ်” (အဓိပ္ပာယ်)

^၁ Shorto, 1971, 137.

^၂ Shorto, 1971, 277.

ကြောင်းရေ ၇ တွင်လည်း “ကောန်ချေး ပြောစ်ဥမ်း” ဟု တွေ့ရသည်။



ကောန် ချေး ပြောစ်ဥမ်း

၄၉။ ဇီက်

နောင်းတွေ့	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ဇီက	ဇီက	ထွန်ယက်သည်၊	၉
-က်		စိုက်ပိုးသည်	၁၁



ဇီက်(ကရာဇ်)

ဇီက = to horrow, break up(land), for planting, to caltivate to scratch with a rake or harrow plough, cultivate^၁

ဟန် = on^j

တာဝ် = To remain, be statinoary, stand, stay, dwell^၃

“ဉိုက် မ ဇီက ဟန် မှစ်သာ မ တာဝ် ဟန် တော်စ်” (ကရ။၉)

“ဉိုက် မ ဇီက ဟန် မှစ်သာ မ တာဝ် ဟန် တော်စ်”
(စာတမ်းရှင်ယူဆချက်)

^၁ Haliday, 1955, 161.

^j Haliday, 1955, 479.

^၃ Shorto, 1971, 147.

“တော်တွင်နေသော မြစ်သားတွင် ထွန်ယက်စိုက်ပျီးသောကျော်”
(အဓိပ္ပာယ်)

ထိပိုဂေါ်ဟာရကို ကြောင်းရေ ၁၁ တွင်လည်း တွေ့ရသည်။



အော် မြင်(ကရ ၁၁)

“အော် -က် သံဘူစ် ကျော် ကုပ် စိန် ဟန် ဂိမ်ဗြို့ရဲ့
အိတ်ကုအိကာလ်” (ကရ- ၁၁)

“အော် မြင် သံဘူစ် ကျော် ကုပ် စိန် ဟန် ဂိမ်ဗြို့ရဲ့
အိတ်ကုအိကာလ်” (စာတမ်းရှင်ယူဆချက်)

“အခါခိုသိမ်း ရဟန်းတော်များနှင့် ဘုရားဆွမ်းအတွက်
ချက်ပြုတ်ရန် ထွန်ယက်စိုက်ပျီးစေ” (အဓိပ္ပာယ်)

၄၁၀။ ဖွင့်

နှောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ဗုံး	ဗုံး	ပယ်	၁၆



၅၀ ဗုံး

ဗင် = unit of paddy land^o
 ဗင် = a superficial measure^j
 ဒိရိမောင် = dwelling place, place, station^g

“ဒိရိမောင် တိအဲ ၅၀ ဗင်” (ကရ။၁၆)

“ဒိရိမောင် တိအဲ ၅၀ ဗင်” (စာတမ်းရှင်ယူဆချက်)

“မြေ ၅၀ ပယ်” (အမိပ္ပါယ်)

၄၁၁။ ဂေါန်

နောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အမိပ္ပါယ်	ကြောင်းရေ
ဂေါန်	ကောန်	သား	J2



ကောန် ဈေး

ကောန် = child, young^g

“ဂေါန်ဈေး ရယသုက် ၁” (ကရ။၂၃)

“ကောန်ဈေး ရယသုက် ၁” (စာတမ်းရှင်ယူဆချက်)

“သင်းသားရယသုက် ၁” (အမိပ္ပါယ်)

ဤဝါဟာရသည် မွန်ဘာသာစကားရှိ သားကို ညွှန်းသော ဝါဟာရဖြစ်သည်။ မွန်တွင် သားဟူသော အမိပ္ပါယ်အတွက် “ကောန်” ကို သုံးသည်။ ပုဂံခေတ် မြန်မာကျောက်စာများတွင် အချို့သံညင်းစကားသံများကို သံပြင်းဖြင့်ရေးထိုးမှတ်တမ်းတင်လေ့ ရှိသည်ကို တွေ့ရသည်။ မွန်ဘာသာစကားတွင်မူ ထိုသို့

^o Shorto, 1971, 272.

^j Haliday, 1955, 338.

^g Shorto, 1971, 194.

^g Haliday, 1955, 53.

သုံးပုံမျိုးကို မတွေ့ရပါ။ “က” အကွဲရာ ရေးထိုးချိန်က ချတ်ယွင်းမှုကြောင့်ဖြစ်မည်ဟု ယူဆရပါသည်။

၄၁၂။ ကိန္ဒြ

နှောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ကိန္ဒြ	ကိန္ဒြ	ပြုသည်၊ လုပ်သည်	၂၆



ထရုကိန္ဒြကျက်

ကိန္ဒြ = to build, construct, make, to rebuild^၁

ကျက် = Buddha, pagoda^၂

ထရု = gold^၃

“ထရု မ ကိန္ဒြ ကျက် ၁၄၄” (ကရ။၂၆)

“ထရု မ ကိန္ဒြ ကျက် ၁၄၄” (စာတမ်းရှင်ယူဆချက်)

“ဘရား ပြု(ကပ်)သော ရွှေ ၁၄၄” (အဓိပ္ပာယ်)

၄၁၃။ ဥက်သိည်

နှောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ဥက်သိည်	ဥက်ဝိည်	ပြည့်သည်	၂၈



^၁ Shorto, 1971, 39.

^၂ Shorto, 1971, 60.

^၃ Shorto, 1971, 181.

ချက်ပိည့်

ချက် = to have completed^၁

ပိည့် = to be full, to have completed^၂

“စိဝရ် အုတ် ကုအ် ပရီက္ခာ ဉာက်သိည့်” (ကရ။၂၈)

“စိဝရ် အုတ် ကုအ် ပရီက္ခာ ချက်ပိည့်” (စာတမ်းရှင်ယူဆချက်)

“စိဝရိတ်နှင့် ပရီက္ခာရာ အပြည့်အစုံ” (အဓိပ္ပာယ်)

၄၁၄။ ပၢၚ

နှောင်းတွေ့။	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ပၢၚ	သၢၚ	စေ	ကျော- ၄



သၢၚ ကေအဲ ဒသ်

သၢၚ = to cause, command^၃

“တိုလအ် ဇယ် ပဝရဓမ္မရာဇ် ပၢၚ ဂေါအဲ ဒသ် ကျောက်”
(ကရ။ ကျော-၄)

^၁ Shorto, 1971, 134.

^၂ Shorto, 1971, 231.

^၃ Shorto, 1971, 24.

“တိလအဲ စယ် ပဝရဓမ္မရာဇ် သြုရှိ ဂေါအဲ ဒသ ကျေက်”
(စာတမ်းရှင်ယူဆချက်)

“ငါရှင့် ပဝရဓမ္မရာဇ် ဘုရားဖြစ်ရစွာ” (အမိပ္ပါယ်)

ဤပါကျွောင် သြုရှိ ကို ဆန္ဒညွှန်ပို့ဘတ်အဖြစ် သုံးထားခြင်း ဖြစ်သည်။

၄၁၅။ စုကိုယ်

နှောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အမိပ္ပါယ်	ကြောင်းရေး
စုကိုယ်	စုတိအဲ	သေသည်	ကျော- ၄



စယ် စုတိအဲ နောရ်

စုတိအဲ = die, pass from one existence^၁

“ဧယ် စုကိုယ် နောရ် ဒိုက်ရသ် ဝောအဲ” (ကရၢာကျော ၄)

“ဧယ် စုတိအဲ နောရ် ဒိုက်ဒသ ဝောအဲ” (စာတမ်းရှင်ယူဆချက်)

“ဉီး အဖြစ်/ ဘဝမှ ငါ သေ(ပြီးသော်)” (အမိပ္ပါယ်)

၄၁၆။ ဒိုက်ရသ်

နှောင်းတွေ့.	စာတမ်းရှင်ယူဆချက်	အမိပ္ပါယ်	ကြောင်းရေး
ဒိုက်ရသ်	ဒိုက်ဒသ	ဖြစ်ခြင်း၊ အဖြစ်	ကျော ၅

^၁ Shorto, 1971, 104.



ဒီသိဒရ်တေအာ်

ဒီရိဒသ် = existence^၁

“ဧယ် စုကိုအဲ နောရ် ဒီရိရသ် တေအာ်” (ကရ။ ကျော ၅)

“ဧယ် စုတို့အဲ နောရ် ဒီရိဒသ် တေအာ်” (စာတမ်းရှင်ယူဆချက်)

“ဤ အဖြစ်/ ဘဝမှ ငါ သေ(ပြီးသော်)” (အဓိပ္ပာယ်)

ရာဘရု။ လောမ်

နှောင်းတွေ့ဗုံး	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
လောမ်	လွှာမ်	ပိုင်ဆိုင်ခြင်း	ကျော -၅



မလွှာမ်

လွှာမ် = possessing^၂

“ဤသ် မလောမ် ကအဲ ဉာဏ် ဂေါအဲ ရသ်” (ကရ။ ကျော ၅)

“.. မလွှာမ် . အဲ ဉာဏ် ဂေါအဲ ဒသ်” (စာတမ်းရှင်ယူဆချက်)

“... ပိုင်ဆိုင်သော ... ဖြစ်ရစေ” (အဓိပ္ပာယ်)

ရာဘရု။ ရသ်

^၁ Shorto, 1971, 193.

^၂ Shorto, 1971, 324.

နှုတ်းတွေ့	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ရသ်	ဒသ်	ဖြစ်သည်	ကျော ၆



ဒသ်

ဒသ် = to exist^၁

“သရ် ဂေါအဲ ရသ်” (ကရ။ ကျော - ၆)

“သရ် ဂေါအဲ ဒသ်” (စာတမ်းရှင်ယူဆချက်)

“ဖြစ်ရစေ” (အဓိပ္ပာယ်)

ဤပုဒ်စုကို ကျောက်စာ ကျောဖက်မျက်နှာတွင် များစွာ တွေ့ရသည်။
အလူ၍ရှင်၏ ဆုတောင်းကို ရေးထိုးရာတွင် သုံးထားခြင်းဖြစ်သည်။

ရှေ့ခြား ဂိတ်

နှုတ်းတွေ့	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ဂိတ်	အိုတ်	အားလုံး	ကျော-၆



ပြက်..ကဲ အိုတ် သတ်

အိုတ် = all^၂

“ပြက် ရက္ခ ဂိတ်သတ် သိမ် = သရ် ဒသ်” (ကရ။ ကျော ၆)

^၁ Shorto, 1971, 189.

^၂ Shorto, 1971, 19.

“... ကူ အိတ် သတ် သိမ်င် ဉာရ် ဒသ” (စာတမ်းရှင်ယူဆချက်)

“.... သတ္တဝါ အားလုံး ... ဖြစ်စေ” (အဓိပ္ပာယ်)

၄၂၁။ အောင်/အောင်/အောက်

နှောင်းတွေ့	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေး
အောင်			၁၀
အောက်	အောင်	အမိ	၁၇
အောင်			ကျော ၇



အောင် (ကရ- ၁၀)

အောင် = အမိ

“ကောန် ကူ အောင်” (ကရ။ ၁၀)

အောင် (ကရ- ၁၇)

အောင် (ကရ-ကျော)

“ကောန် ကူ အောင်” (စာတမ်းရှင်ယူဆချက်)

“သားနှင့် အမိ” (အဓိပ္ပာယ်)

“တမ် ဂုဏ် အောင် အွှေ့ ပုမောယ် ဉာရ် ဖော် ဂေါ်အဲ”
(ကရ။ ကျော ၇)

“.... အောင် အွှေ့ ... ဉာရ် ဧယ် ဂေါ်အဲ”
(စာတမ်းရှင်ယူဆချက်)

“... အမိအဖ ... ငါ ရ စေ” (အဓိပ္ပာယ်)

၄၂၃။ အွေ့

° နိုင်ထွန်းရွေ့ ၄။

နှောင်းတွေ့。	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
အွှအှု	အွှအှု	အဖ	ကျော-၇



အွှအှု

အွှအှု = အဖ[°]

“တမ် ဂုန် အွှောအံ အွှအှု ပုံမြေထိ သုရှ ဇော် ဂေါအံ”
(ကရ။ ကျော ၇)

“.... အောအံ အွှအှု ... သုရှ ဇော် ဂေါအံ”
(စာတမ်းရှင်ယူဆချက်)

“... အမိအဖ ... ငါ ရ စေ” (အဓိပ္ပာယ်)

၄၂၂။ လေ=

နှောင်းတွေ့。	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
လ=	လေး	လည်းကောင်း	ကျော-၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၅



လေး(ကရ ကျော ၉) လေး(ကရ ကျော ၁၁) လေး(ကရ ကျော ၁၂) လေး(ကရ ကျော) ၁၃

[°] နိုင်ထွန်းချွေ၊ ၄။

လေး = လည်းကောင်း^၁

“ပဏ္ဍာတိလ=” (ကရ။ ကျော ၉)

“ပဏ္ဍာတိ လေး” (စာတမ်းရှင်ယူဆချက်)

“ပညာရှိလည်းကောင်း” (အဓိပ္ပာယ်)

“အိတ် သတ် စွဲင် ဒဲ စိလ=” (ကရ။ ကျော ၉-၁၀)

“အိတ် သတ် စွဲင် ဒဲ စိ လေး” (စာတမ်းရှင်ယူဆချက်)

“အခြားသတ္တဝါအားလုံးလည်းကောင်း” (အဓိပ္ပာယ်)

“သွေသ် နိပ္ပါန် စိ လ=” (ကရ။ ကျော ၇)

“သွေသ် နိဗ္ဗာန် စိ လေး” (စာတမ်းရှင်ယူဆချက်)

“နိဗ္ဗာန်ချမ်းသာလည်းကောင်း” (အဓိပ္ပာယ်)

ဤပေါ်ဟာရကို အလှုရှင်၏အမျှဝေရာတွင် တွေ့ရသည်။

၄၁၂။ သသ်နိပ္ပါန်

နောင်းတွေ့	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
သသ် နိပ္ပါန်	သွေသ် နိဗ္ဗာန်	နိဗ္ဗာန်ချမ်းသာ	ကျော ၁၂



သွေသ် နိဗ္ဗာန်

သွေသ် = richness^J

“သသ် နိပ္ပါန်” (ကရ။ ကျော ၁၂)

^၁ နိုင်ထွန်းရွှေ၊ ၃၇။

^J Halliday, 1955, 477.

“သွသ် နိဗ္ဗာန်” (စာတမ်းရှင်ယူဆချက်)

“နိဗ္ဗာန် ချမ်းသာ” (အဓိပ္ပာယ်)

၄၂၄။ ဂုဏ်လီ

နှောင်းတွေ့	စာတမ်းရှင်ယူဆချက်	အဓိပ္ပာယ်	ကြောင်းရေ
ဂုဏ်လီ	ဂုဏ်လိုင်	များသော	ကျော-၁၃



ဂုဏ်လိုင် လား

ဂုဏ်လိုင် = plural marker^၁

“ဟောခိုသတ် ဂုဏ်လီ လေ= ” (ကရ။ ကျော ၁၃)

“ဟောခိုသတ် ဂုဏ်လိုင် လား ” (စာတမ်းရှင်ယူဆချက်)

“ဘုရားလောင်းများလည်းကောင်း ” (အဓိပ္ပာယ်)

ဤကျောက်စာမှ စာလုံးပေါင်းပုံအချို့သည် ပဏီတ်၊ တွပ်၊ သထုကလျာဏီ၊ ကျောက်စာများမှ စာလုံးပေါင်းပုံနှင့်တူသည်ကို တွေ့ရသည်။ ပဏီတ်၊ တွပ်ကျောက်စာများတွင် မအောင်၊ ပအောင်၊ ကုအောင်၊ တိအောင်ဟု အသံတို့သောသရများ နောက်တွင် အဲ ထည့်ရေးလေ့ ရှိသည်။ ထိုအချက်ကို ဤကျောက်စာတွင်လည်း တွေ့ရသည်။ စောလူးမင်းကျောက်စာတွင် တွေ့ရသော မြစ်သား ဟူသည့် မြန်မာ ဝါဟာရအသုံးကိုလည်း တွေ့ရသည်။ ပုဂံခေတ် ကျိန်စစ်သားမင်း၏ မြကန် ကျောက်စာတွင်လည်း မဟာနိဗ္ဗာန်လက်ဆဲချီရေဟု မွန်ဘာသာစကားတွင် မြန်မာ ဝါဟာရ ရောသုံးသည်ကို တွေ့ရသည်။ စောလူးမင်းကျောက်စာတွင်လည်း မြန်မာ ဝါဟာရ ရောရေးသည်ကို တွေ့ရသည်။ ယခု ဤကျောက်စာတွင်လည်း မြန်မာ ဝါဟာရ ရောရေးသည်ကို တွေ့ရသည်။ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ပေါင်း၊ အပေါင်းဟူသော မြန်မာဝါဟာရကို သူ့နေရာနှင့်သူ ခွဲခြား၍ သုံးထားသည်ကိုလည်း

^၁ Shorto, 1971, 79.

တွေ့ရသည်။ ပေါင် ဦးကို (ကရ- ၁၂၊ ၁၆)၊ အပေါင် (ကရ- ၁၉)၊ အပေါင် (၂၅) တို့တွင် တွေ့ရသည်။

၅။ ဓာမင်္ဂီဒီဒေဝီမွန်ကျောက်စာ အကွဲရာပြန် (မျက်နှာဘက်)

- ၁။ ။ ၌။ ကာလ် သတ္တရာစ် ငြော ချေယ် ကာလ် သွေသ် တိ
၂။ လအီပေါ်ယ် ထိုဗြိဟဝနာဒီတူဒိတ္ထပဝရမရာဇ် ကတ္တိကသံ
၃။ ဝဆ္စာ၏ ၅ စိဝေက် ကိန္တဲ့ မိသ် တွေ့ယ် ဖိဟရချုတ် ဥတ္တရာသာ
၄။ မိနက္ခတ် စုမင်္ဂီဒီဘဒေဝီ မသူလ် လာရုံလိုက် တောအံ
၅။ တောအံ ဇောက် ဂိလောင် ဦးကို(က်) မစယ် ကိုလ် ဟန် ဂေါ်ယ် ပယ်
၆။ သုမစအံ ကိန္တဲ့ ချေး၊ ယင် ရိမ် ၁၊ ကောန်ချေး ပြောစ် စန့်မာရုပိုက်
၇။ ကိန္တဲ့ ချေး တွောသ် စိရိမတ်။ ကောန်ချေး ပြောစ် ဥမ်း ၁ လာတောစ်
၈။ စင်နှာသာ အာသီး ကောန်ချေး ဂုံးပြုက် ယပြုက်၏ ကေး ၁ စမ် ၁ ရမဘာ။
၉။ စင်သတင် ၁။ ဦးကို မမိုက် ဟန်မွှစ်သာ မ တာဝ် ဟန် ထိစ် ၅
၁၀။ သုကံ ကောန် ကူ အွောအံ ၁ သိုရိုင်အံ ၁။ အာဇာက် ကူ ပျောဟ် ၁ သိုရိုင်
၁၁။ အံ အိတ် ဦးကို ၂ သိုရိုင်အံ ကေး သုရ် မိုက် သံဘူးစ် ကျောက် ကုံး
၁၂။ စိန် ဟန် ဂိမ်္ဂြားမ် အိတ် ကုံးအံ ကာလ်။ ပေါင် ဦးကို ၂၉ မ ၈
၁၃။ ယ် ကိုလ် ဟန် စေတီယ် ကုံးအံ ဖိဟာရုံ ဟန် ဂိရ့် ဥယ
၁၄။ ကေး။ ယတ္တား ၁။ သုဝရ် ၁ ကောန်ချေး ၃ မ ဒ္ဓက် မြို့အံ
၁၅။ ကောန် ချေး ၁ မံမိတ် ၁ ညး စိန်ဟန် ၁ သိုရိုင်အံ။ ပေါင် ညး။
၁၆။ ဖံ ဒိရိမောင် တိအံ ၅၀ ဗုံး ပေါင် ဦးကို ကျောက် ၃ ဟာန် ကေး
၁၇။ ၄၆။ ဟန် ကျောက် စယ် ကိုရုပင် အွောအံ ဂိရ့်က ။ ကောန် ၆
၁၈။ ချေး ၁ ဇော် ချေး ၂ လာတုည် ၁ သမန္တာ ၁ သင် ၁ ယဟောတ် ၁ စိသခာ
၁၉။ ၁ ဦးကို ၁ ဇော် မဟော ၁။ အပေါင် ၁၂။ တောအံ ဂိရ့်လင် ဦးကို မ
၂၀။ စယ် ဗုလ် နာသီနာမည် ၁ ကောန် ချေး တွေ့သ် ဤတ် ၁ လာသပ် ၁
၂၁။ ပြောဟာ။ ကိုကော ကောန် ချေး ၂။ ယသုက် ၁ ကောန် ချေး ၁။
၂၂။ မယုတ်မာ ၁ ကောန် ချေး ၁။ မြို့န်မနိုင် ၁ ကောန် ချေး၂ ယဒိတ် ၁
၂၃။ ကောန် ချေး ၇ ယသုက် ၁ ကိုရ့် ဥမ်း၁ သုမိသွေအံ လာလောတ်၁ ကဲ့ဒီ

၂၄။ မြိ(င်) ၁ ဧည့် ၃၅။ ၁ ရပနာ ၁ သီခို၏ ၁ ကူလာပေါင် ၂၉ ခုက်
 ၂၅။ မ စယ် ကိုရှိ ကုအဲ သမာကျက်သမာသွလ် ၁၂။ အပေါင် ခိုက်
 ၂၆။ ကျေက် ကုအဲ သမာနာသီနာ ၈၇။ ထရ် မ ကိန္ဒကျေက် ၁၄၄။
 ၂၇။ သေည် ၄၃၀ ဒီကော်လ်။ သိက်လ် ၂၀၊ စိဝရ် အုတ်ကုအဲ ပရီကွာ
 ၂၈။ (ရ) ခုက် ပိည့်။

၆။ ဓါမင်္ဂါဒေဝိမ္ဇာက်စာသာသာပြန်(မျက်နှာသာက်)

၁-၅။ ၂ ၂။ ၂၅။ သက္ကရာဇ် ၄၉၁ ငါတိအရှင် သီတေသနပော်ဖော်လှောင် ဗုန်းကြီးချိန် ကြတိဂုသံဝွေးနှစ် နယ့်လဆုတ် ၅ ရက် ဥတ္တရသာခိနက္ခတ် (တွင်) စုမင်္ဂါဒေဝိ (သည်) ငါရှုတွင် ငါလျော့သော ကျွန်စာရင်းကို ဤရတနာ ကျေက်စာတွင် မှတ်တမ်းတင်ထားသည်။

၆-၉။ ၂ ၂၁။ ၂၅၅။ တော်တွင်နေ၍ မြစ်သားတွင် ထွန်ယက်စိုက်ပိုးသောကျွန် သူမစအဲ သူ့ကတော် ယင်ရှိမဲ့ ၁၊ သူ့သမီး စန်မာပိုက် ၁၊ သူ့ကတော် တွောသံစိရှိမတ် ၁၊ သူ့သမီး ဥမ်း ၁၊ ငါတော် ၁၊ စင်နွား ၁၊ အသီ ၁၊ သူ့သား ဂုပ္ပါယ်ယြှက် ၁၊ ဂေါ် ၁၊ စမ်း ၁၊ ရမ္မနာ ၁၊ စင်သတင် ၁။

၁၀-၁၂။ ၂ ၁၅၃။ အခါခပ်သီမ်း ရဟန်းအတွက် ချက်ပြုတ်ရန်နှင့် ဘုရားသံဘူး အတွက် စိုက်ပိုးစေရန် သားအမိ မိသားစု ၁ စု အငောက် နှင့် ပြောက် မိသားစု ၁ စု ထိကျွန်မိသားစု အားလုံး၂၄။

၁၂-၁၃။ ၂ ၂၁။ ၂၅၄။ ကျေကျာင်းနှင့် စေတိတွင် ငါပေးသော ကျွန်ပေါင်း ၂၇။

၁၃-၁၄။ ၂ ၂၂။ ထိုဂိုရှုယတွင် ယတ္တာပ် ၁ သူဝရ် ၁ သူ့သား ၂ မအွှုက်မြှုအဲ ၁ သူ့သား ၂ မြှုမြှုအဲ ၁ ချက်ပြုတ်ရန်အတွက် မိသားစု ၁ စု မြေ ၅၀ ပယ် ဘုရားကျွန်ပေါင်း

၁၅-၁၉။ ၂ ၂၃။ ၂၅၅။ ငါဘုရားတွင် ကိုရှုပင်အမေ ဂိုရှုကာ သူ့သား ၁ သူ့မြေး ၂ ငါတည် ၁ သမန္တာ ၁ သင် ၁ ယဟောတ် ၁ မိသား ၁ ဖိုက် ၁ ခေါအဲ ၁ မဟေ ၁ အပေါင်း ၁၂

၁၉။ ၂ ၂၄။ ၂၅၆။ ဤ ငါလွှာတ်သော ကျွန်စာရင်း နာသီနာမည် ၁ သူ့သားကြွေးကြုံတ် ၁ ငါသပ် ၁ ပြောဟ ၁ ကိုရ ၁ သူ့သား ၂ ယသုက် ၁ သူ့သား ၁ မယုတ်မာ ၁ သူ့သား ၁ မြှို့န်မနိုင် ၁ သူ့သား ၂ ယခိုတ် ၁ သူ့သား ရယသုက် ၁ ကိုရှုမှု ၁

သူမိသုဒ် ငါလောအ် ၁ ကဲဒီမြိုင် ၁ ဧည့် ၁ ထိုယ် ၁ ရုပ္နာ ၁ သိမိရှု ၁ ကုလာဝါပါင် ၂

၂၅။ သမာကျောက်သမာသွေ့လှုံအား ငါပေးသော ကျွန်ုပါင်း ၁၂ သမနာသိနာနှင့် ဘုရားကျွန်ုပါင်း ၈၇။

၂၆-၂၈။ ဘုရားပြုသောချွဲ ၁၄၄။ ငွေ ၄၃၀ကျပ်။ သိက်လ် ၁၀။ စိဝရနှင့် ပရိက္ခရာ အားလုံးအပြည့်အစုံ

ခြုံရုံသုံးသပ်ချက်

ကျောက်စာမှာ မျက်နှာဖက်နှင့် ကျောဖက်ဟု နှစ်ဖက် ပါရှိသည်။ ကျောက်စာကို ဘာသာစကား သုံးမျိုးဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။ အကြောင်းအရာမှာ အလှုပြုချိန်မတူသော အလှုပြုရှင်နှစ်ဦး၏အလှုပြုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အကြောင်းအရာတစ်ခုမှာ သဏ္ဌာရာ၏ ၄၉၁ တွင် အလှုပြုသော အလှုပြုရှင်သည် သူလှုပြုသော ကျွန်ုပ်စာရင်းကို ဖော်ပြပြီး ဆုတောင်းအမျှဝဝတို့ကို မွန်ဘာသာဖြင့် ရေးထိုးထားခြင်း ဖြစ်သည်။ အဆုံးတွင် ပါဋ္ဌာဘာသာဖြင့် ဆုတောင်းစာ ရေးထိုးထားသည်။

ခုတိယအကြောင်းအရာမှာ မူလထိုးကျောက်စာတွင် စပ်ထိုးထားသော စပ်ထိုးကျောက်စာတစ်ချပ် ဖြစ်သည်။ သဏ္ဌာရာ၏ ၅၈၆ ခုတွင် အလှုပြုခဲ့သော ကန်ကျက်ကလိည်သူကြီးက ကျောက်ချပ်ကျောဘက် လွတ်နေသောနေရာတွင် သူ၏အလှုပြုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အလှုပြုရှင်အမည်ကို ကန်ကျက်ကလိည်သူကြီးဟု ရေးထိုးထားသည်ကို တွေ့ရသည်။ ဆရာကြီး ဒေါက်တာသန်းထွန်းကဲ ထိုအမည်ကို အစွဲပြခဲ့ ကန်ကျက်ကလိည်သူကြီးကျောက်စာဟု အမည်ပေးခဲ့ခြင်း ဖြစ်မည်။ ကန်ကျက်ကလိည်သူကြီးကျောက်စာသည် စပ်ထိုးကျောက်စာ တစ်ချပ်ဖြစ်သည်။ မူလကျောက်စာမှာ မွန်ဘာသာဖြင့် ရေးထိုးထားခြင်းဖြစ်ပြီး ပုဂံမိဖုရားတစ်ပါး၏အလှုမှတ်တမ်းတင် ကျောက်စာတစ်ချပ် ဖြစ်သည်။

ဦးကုလားရာဇ်ဝင်တွင် အလောင်းစည်သူမင်းကြီး၏ဘွဲ့တော်ကို သီရိဘဝနာဒိတ္ထပေးရပုလ္လာတိသုံးမဓာောမဟာဝိပတိစည်သူ ဟု ဖော်ပြထားသည်။ ဤကျောက်စာတွင် အလောင်းစည်သူမင်းကြီး၏ဘွဲ့တော်ကို “ဉီးဉီးဘဝနာဒိတ္ထပေးရပုလ္လာတိသုံးမဓာောမဟာဝိပတိစည်သူ” ဟု တွေ့ရသည်။ ဤကျောက်စာသည် သဏ္ဌာရာ၏ ၄၉၁ အလောင်းစည်သူမင်းလက်ထက်ရေးထိုးခဲ့သော အလှုမှတ်တမ်းတင်ကျောက်စာ တစ်ချပ် ဖြစ်သည်။ ဤကျောက်စာကြောင်းရေ ၁-၂တွင် အလှုပြုချိန်ကို “သဏ္ဌာရာ၏ ၄၉၁ ငါတို့အရှင် ဉီးဉီးဘဝ

နာဒိတ္ထပဝရဓမ္မရာ၏ ဘန်းကြီးချိန်” ဟု တွေ့ရသည်။ ခေတ်ပြိုင်ကျောက်စာ တစ်ချပ် ဖြစ်၍ အလောင်းစည်သူ၏ ဘွဲ့မည်ကို အတည်ပြနိုင်မည်ဟု ယူဆရပါသည်။

ပုဂံခေတ်တွင် မွန်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာများအနက် အလှုဗုမှုတ်တမ်းကျောက်စာကို မတွေ့ရပေ။ ပုဂံပင်သာကျောက်စာနှင့် စောလူးမင်းကျောက်စာသာ တွေ့ရသည်။ ပုဂံပင်သာကျောက်စာမှာ အလှုဗုမှုတ်တမ်းတင် ကျောက်စာ တစ်ချပ် ဖြစ်သော်လည်း ဘုရားလူ။။သော ကျွန်စာရင်းကို မှတ်တမ်းတင် ထားခြင်း ဖြစ်သည်။ ထိုကျောက်စာကို ပုဂံမြို့၊ မဟာဗောဓိဘုရားဘွင် ဦးစွာတွေ့ရပြီး ယခု ပုဂံပြတိက် ကျောက်တိုင်အမှတ် ၆၈ ဖြစ်သည်။ တိုင်းရင်းမြန်မာကျောက်စာ ပုံအမှတ် ၃၀၀နှင့် ၃၀၁ ဖြစ်သည်။ ကျွန်စစ်သားမင်းကြီးလက်ထက် ရေးထိုးခဲ့သော ဈေးစည်းခုံမွန်ကျောက်စာ၊ နှန်းတည်ကျောက်စာ၊ မြကန်မွန်ကျောက်စာများသည် မွန်ဘာသာဖြင့် ရေးထိုးထားခြင်းဖြစ်သော်လည်း အလှုဗုမှုတ်တမ်းကျောက်စာများ မဟုတ်ပေ။ ဤကျောက်စာမှာမူ ပုဂံခေတ်က မြန်မာဘာသာဖြင့် ရေးထိုးသော အလှုဗုမှုတ်တမ်းတင် မြန်မာကျောက်စာများနှင့် ရေးထိုးပုံတူသည်ကို တွေ့ရသည်။ ပုဂံခေတ် အလှုဗုမှုတ်တမ်းတင် ကျောက်စာများ၏ သဘောအတိုင်း ကျောက်စာတွင် အလှုဗုပြချိန်၊ အလှုဗုရှင်၊ အလှုဗုပစ္စည်း၊ ဆုတောင်းများ ပါဝင်သည်ကို တွေ့ရသည်။ ကျိုန်စာမပါပေ။

နိဂုံး

ဤစာတမ်းသည် ဆရာကြီး ဒေါက်တာသန်းထွန်း စုဆောင်းတည်းဖြတ်ထား သော နှောင်းတွေ့ကျောက်စာများစာအုပ်မှ ကန်ကျောက်ကလိုည်သူကြီးကျောက်စာကို လေ့လာထားခြင်းဖြစ်သည်။ နှောင်းတွေ့ကျောက်စာများစာအုပ်တွင် ကျောက်စာမင်ကူးနှင့် ကဲ့လွှာနေသာစကားလုံး အချို့ကို မင်ကူးဓာတ်ပုံနှင့် တိုက်၍ စစ်ဆေးပြီး စာတမ်းရှင်အယူအဆကို တင်ပြထားခြင်း ဖြစ်သည်။ မွန်ဘာသာစကား လေ့လာသူများနှင့် ကျောက်စာမင်ကူးဖတ်သူများအတွက် ဤစာတမ်းသည် အထောက်အကူဖြစ်မည်ဟု ယူဆပါသည်။ ဤစာတမ်းကို အခြေခံ၍ ပုံးပေါက်လည်း လေ့လာနိုင်မည်ဟု ယူဆပါသည်။

ကျမ်းကူးစာရင်း

မြန်မာဘာသာ

ကျော်ဇြမ်း၊ ဦး၊ ၁၉၉၂။ ပုဂ္ဂိုလ်မောင်းမြင်းကပါ ရုပြောက်ကြီးဘုရား၊ ပြည်ဦးဖော်နိုင်တိုက်၊ ရန်ကုန်။

ခင်မင်၊ မောင်(ခန့်ဖြူ)၊ ၂၀၁၆၊ မြန်မာစာပေနှင့်တစ်ထောင်ခရီး (စာပေရေးရာစာစု)၊ ကံကော်ဝတ်ရည်စာပေ၊ ရန်ကုန်။

နိုင်ထွန်းရွှေ၊ ၁၉၆၈။ အေတ်သုံးအေတ်မွန်ကျောက်စာအဘိဓာန်၊ ၄၇။၊ ရတနာပုံနှင့်တိုက်၊ ရန်ကုန်။

နိုင်ဘီထောမွန်၏။ စုမင်ရှုကြော်ခေါ်မွန်ကျောက်စာမြန်မာပြန်။ www. monlibrary.

ဘဒ္ဒန္တတော်မတီ။ ၁၉၆၅။ လေးဘာသာ အက်လိပ်၊ မွန်၊ မြန်မာ၊ ပါ့။ သုဝဏ္ဏဝံသစာပုံနှင့်တိုက်၊ မော်လမြိုင်။

မြေ၊ ဦး၊ ၁၉၆၁။ ရှေးဟောင်းအတ်ခွက်ရုပ်ပွားဆင်းတုတော်များ၊

လှသမိန်။ ၁၉၉၉။ ပုဂ္ဂိုလ်မြင်ကွင်းကျယ်။ ပတ္တမြားငမောက်စာပေ၊ ရန်ကုန်။

သာမြတ်(သီရိပုံချို့)၊ ဦး၊ မြန်မြန်မာအကွရာသမိုင်း၊

သန်းထွန်း(တည်းဖြတ်)၊ ၂၀၀၅။ နှောင်းတွေ့ကျောက်စာများ၊ တက္ကသိုလ်များ ပုံနှင့်တိုက်၊ ရန်ကုန်မြို့။

သန်းထွန်း၊ ၂၀၀၅။ ပုဂ္ဂိုလ်နိုင်ငံရေးသမိုင်း၊ ဗိုးဝအော်ဆက်၊ ရန်ကုန်မြို့။

သန်းထွန်း၊ ဒေါက်တာ။ ၁၉၆၆။ အေတ်ဟောင်းမြန်မာရာဝင်၊ ကာယသုခ စာပုံနှင့်တိုက်၊ ရန်ကုန်။

သန်းထွန်း၊ ဒေါက်တာ။ ၂၀၀၇။ အထောဆုံးအကွရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ၊ လင်းလက်အိမ်ပုံနှင့်တိုက်၊ ရန်ကုန်။

လှသမိန်(တည်းဖြတ်)။ ၁၉၆၀။ ဘတာတော်ပုံရာဝင်။

မှန်စွန်းရာဇ်။ ၂၀၀၈။ ဗုဒ္ဓံပုနိပတိက်။
ဝါယမ၊ အရှင်။ ၁၉၅၇။ မြန်ဘာသာသင်တွေးနည်း။ ချေသိန်းပုနိပတိက်၊ ရန်ကုန်မြို့။

အင်လိပ်ဘာသာ

- Ba Shin. (1962). *The Lokahteikpan*, Early Burmese Culture in Pagan Temples Burma Historical Commission Ministry of Union Culture.
- Duroiselle, C. (1960). *Epigraphia Birmanica, Vol I, Part II*. Rangoon : Suprintended Government Printing Union of Burma.
- Duroiselle, C. (1962). *Epigraphia Birmanica*, The Talaing Plaques on the Anada Plates. Rangoon : Government Printing, Union of Burma.
- Halliday, R. (1995). *A Mon-English Dictionary*. Rangoon : Mon Cultural Section Ministray of Union Cultural.
- Jenny, mathias.(2005). *The Verb System of Mon*. University of Zurich.ehmann, P.Winfred.
- Shorto, Hl. (1971). *A Dictionary of Modern spoken Mon*. London : Oxford University Press.
- Shorto, Hl. (1971). *A Dictionary of thd Mon Inscription from the six to sixteen centuries*. London : Oxford University Press.



ကန်ကျက်ကလိည့်သူဉ်းကျောက်စာ(မျက်နှာဘက်)

